




စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ရွာသစ်ရွာ(တောင်ပိုင်း) ကျေးရွာအတွင်း သတ်ဖြတ်ခံရသည့်ဖြစ်စဉ်

လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနမှ တင်ပြသည်။

အဓိကကျသော အချက်အလက်များ

ပြစ်မှုကျူးလွန်သူ	ကျူးလွန်ခံရသူများ	ပြည်သူပိုင်ပစ္စည်းပျက်စီးဆုံးရှုံးမှု
 <p>တပ်မ(၇၇)</p> <p>တပ်မ(၇၇)နှင့် ပျူစောထီး အင်အား (၁၀၀)ခန့်</p>	<p>၂၉ ဦး</p> <p>စုစုပေါင်း အသတ်ခံရသူ</p> <hr/> <p>အတည်ပြုနိုင်ခဲ့သော သေဆုံးသူများ</p> <p>(ဇူလိုင်လ (၁၀)ရက်နေ့) ၁။ ဦးတင်မောင် (၆၄ နှစ်) ၂။ မမိုးရီ (၁၅ နှစ်) ၃။ ဒေါ်ညိုကြင် (၅၄နှစ်) ၄။ ဒေါ်အေးဝင်း (၄၅နှစ်)</p>	<p>ရွာသစ်ရွာ(တောင်ပိုင်း) ကျေးရွာအတွင်းရှိ ဒေသခံ ပြည်သူများ၏ နေအိမ်များရှိ ပစ္စည်းများကို သယ်ဆောင်သွားခဲ့သည်။ တပ်စွဲထားချိန်တွင်လည်း အိမ်တွင်းမွေးမြူထားသည့် ဝက်များကို သတ်ဖြတ်စားသောက်ခဲ့ကြသည်။</p>

ဖြစ်စဉ်အကျဉ်းချုပ်

စစ်ကောင်စီတပ်နှင့် ပျူစောထီး အင်အား(၁၀၀)ဝန်းကျင်ခန့်သည် အင်မတန်ကျေးရွာမှ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ရွာသစ်ရွာ(တောင်ပိုင်း)သို့ လက်နက်ကြီး၊ လက်နက်ငယ်များ ပစ်ဖောက်ပြီး ဝင်ရောက်လာခဲ့သည်။ ဒေသခံ ပြည်သူများသည် ရွာအနောက်ဘက်မှထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ ဦးတင်မောင် အသက်(၆၄)နှစ် အရွယ်သည် စစ်ကြောင်းနှင့် တည့်တည့်တိုးသည့်အတွက် ဖမ်းဆီးနှိပ်စက်၍ အသတ်ခံခဲ့ ရသည်။ ဦးမောင်မြင့်၊ ဦးပို၊ ဦးကျော်ဦးနှင့် ဦးဖိုးကြည် ဒေသခံ (၄)ဦးကို ဖမ်းဆီးခဲ့သည်။ ဦးမောင်မြင့်ကို ဖမ်းပြီး မကြာမီ လွှတ်ပေးခဲ့သည်။

နံနက် (၉)နာရီခန့်
ဇူလိုင်လ (၁၀)ရက်၊ ၂၀၂၂ ခုနှစ်။

ဒေသခံရွာသူ အမျိုးသမီး(၃)ဦးသည် စစ်ကောင်စီ တပ်သားများ ပြန်လည်ထွက်သွားပြီ အထင်ဖြင့် အိမ်ပြန်လာသော်လည်း သေနတ်သံကြားသည့်အတွက် အိမ်သာထဲတွင် ဝင်ရောက်ပုန်းအောင်းနေခဲ့ကြသည်။ ပုန်းနေသည့်အချိန်တွင် စစ်ကောင်စီတပ်များ ရောက်ရှိလာပြီး အိမ်သာထဲမှ

အသံကြားသည့်အတွက် အိမ်သာတံခါးကို ဆွဲဖွင့်ပြီး ပစ်သတ် ခဲ့သည်။

နံနက် (၃)နာရီခန့်
ဇူလိုင်လ (၁၀)ရက်၊ ၂၀၂၂ ခုနှစ်။

စစ်ကောင်စီတပ်များ ပြန်လည်ထွက်ခွာသွားခဲ့သည်။ ပြန်လည်ထွက်ခွာစဉ် အိမ်အတွင်း ပစ္စည်းများဝင်ရောက်ရှာဖွေ၊ ပစ္စည်းများပြန်လည် သယ်ဆောင်ခြင်းများရှိခဲ့သည်။

နံနက် (၈)နာရီခန့်
ဇူလိုင်လ (၁၁)ရက်၊ ၂၀၂၂ ခုနှစ်။

ဒေသခံရွာသားများကျေးရွာအတွင်း ပြန်လည် ဝင်ရောက်လာခဲ့သည်။ ပြန်လည် ဝင်ရောက်လာသည့်အချိန်တွင် စစ်ကောင်စီတပ်များနှိပ်စက်သတ်ဖြတ်ခဲ့သည့် အလောင်းများကို တွေ့ရှိခဲ့သည်။ ဦးတင်မောင်၏ အလောင်းကို ဖျောက်ထားခဲ့သဖြင့် ဒေသခံများ ပြန်လည်တူးဖော်ခဲ့ကြသည်။ ဦးတင်မောင်ကို သေနတ်ဒင်ဖြင့် ဝိုင်းရိုက်ကြကာ သတ်ပစ်ခဲ့ပြီး မြေမြှုပ်ခဲ့ကြခြင်းသည်။

အမျိုးသမီး(၃)ဦး၏ အလောင်းများသည် ကုန်းနေပြီး၊ ကလေးငယ်အမျိုးသမီးမှာ တစ်ယောက်တည်း လှဲနေ

သည့်ပုံစံမျိုး တွေ့ရှိခဲ့ရသည်။ အဆိုပါ အမျိုးသမီး (၃)ဦး၏ နားထင်များကို သေနတ်ဖြင့် ပစ်ခတ်ထားခြင်း ဖြစ်သည်။ ခေါင်းတစ်ဖက်ပေါက်ထွက်သွားပြီး ဦးနှောက်ပေါက်ထွက်သွားသည့် အနေအထားမျိုးဖြင့် ပြန်လည် တွေ့ရှိခဲ့ရသည်။

ဇူလိုင်လ (၁၂)ရက်၊ ၂၀၂၂ ခုနှစ်။

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ရွာသစ်ရွာ(တောင်ပိုင်း) ကျေးရွာအတွင်း

သတ်ဖြတ်ခံရသည့် စာရင်း

စဉ်	အမည်	လိင်	အသက်	အိမ်ထောင်	မိသားစုဝင်	နေရပ်
၁	ဦးတင်မောင်	ကျား	၆၄	-	-	ရွာသစ်ရွာ(တောင်ပိုင်း)
၂	ဒေါ်ညိုကြင်	မ	၅၄	-	-	ရွာသစ်ရွာ(တောင်ပိုင်း)
၃	ဒေါ်အေးဝင်း	မ	၄၅	ရှိ	မမိုးရီ၏ မိခင်	ရွာသစ်ရွာ(တောင်ပိုင်း)
၄	မမိုးရီ	မ	၁၅	မရှိ	ဒေါ်အေးဝင်း၏ သမီး	ရွာသစ်ရွာ(တောင်ပိုင်း)

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ရွာသစ်ရွာ(တောင်ပိုင်း) ကျေးရွာအတွင်း

ဖမ်းဆီးခံရသည့် စာရင်း

စဉ်	အမည်	လိင်	အသက်	အိမ်ထောင်	မိသားစုဝင်	နေရပ်
၁	ဦးမောင်မြင့်	ကျား	-	-	-	ရွာသစ်ရွာ(တောင်ပိုင်း)
၂	ဦးပို	ကျား	-	-	-	ရွာသစ်ရွာ(တောင်ပိုင်း)
၃	ဦးကျော်ဦး	ကျား	-	-	-	ရွာသစ်ရွာ(တောင်ပိုင်း)
၄	ဦးဖိုးကြည်	ကျား	-	-	-	ရွာသစ်ရွာ(တောင်ပိုင်း)

မှတ်ချက်။ ။ ဦးမောင်မြင့်သည် ပြန်လည်လွတ်မြောက်လာခဲ့သည်။


ဓာတ်ပုံမှတ်တမ်းများ



ပုံ(၁) - စစ်ကောင်စီတပ်သား တစ်ဦးထံမှ ကျကျန်ခဲ့သည့် ကျောင်းသားကဒ် (အရှေ့ဘက်)



ပုံ(၂) - စစ်ကောင်စီ တပ်သား တစ်ဦးထံမှ ကျကျန်ခဲ့သည့် ကျောင်းသားကဒ် (အနောက်ဘက်)



ပုံ(၃) - စစ်ကောင်စီ တပ်သား တစ်ဦးထံမှ ကျကျန်ခဲ့သည့် ကင်းလှည့်မှတ်တမ်း စာရွက်

ဓာတ်ပုံမှတ်တမ်းများ



ပုံ(၄) - စစ်ကောင်စီ တပ်သားများ အိမ်အတွင်း ဝင်ရောက်ခဲ့ပြီး အခြေအနေ။



ပုံ(၈) - အိမ်သာအတွင်းပုန်းအောင်း နေသည့် အမျိုးသမီး(၃)ဦးဖြစ်သည့် ဒေါ်ညိုကြွင်၊ ဒေါ်အေးဝင်းနှင့် မမိုးရီ တို့ကို သေနတ်ဖြင့် ပစ်သတ်ထားသည်ကို တွေ့မြင်ရစဉ်။



ပုံ(၅) - စစ်ကောင်စီတပ်သားများ ကျေးရွာအတွင်း ဝင်ရောက်ဖျက်စီးထားပုံ။



ပုံ(၉) - ဦးတင်မောင်ကို ပြန်လည်တူးဖော်ထားစဉ်။



ပုံ(၆) - စစ်ကောင်စီတပ်သားများ ကျေးရွာအတွင်း ဝင်ရောက်ဖျက်စီးထားပုံ။



ပုံ(၁၀) - စစ်ကောင်စီတပ်သားများ ချက်ပြုတ်စားသောက်ခဲ့သည့် ဝက်သားအကျန်များကို တွေ့ရစဉ်။



ပုံ(၇) - စစ်ကောင်စီတပ်သားများ ချက်ပြုတ်စားသောက်ခဲ့ပြီး ပစ္စည်းများ ပုံထားခဲ့ပုံ။